

အောင်ချိ ကဲ <aun' khyi> = သည်းခဲ
 အောင်ချိ၏ ကဲ <aun' khyout> (小便)不通畅; 抑制, 克制,
 忍耐: ဆီ: ~ လျှင်ရေများများထောက်ရသည်။ 小便不畅要
 多喝水。/ ဒေသစိတ်ကို ~ နိုင်ပါစေ။ 望你能克制自己的
 怒气。

အောင်ဆောင် ကဲ <aun' hsaun> 气呼呼跺着脚: ~ ပြီးထွက်
 သွားတယ်။ 气呼呼地出去了。

အောင်တိုးအောင်တောင် ကဲဝ <aun' di: aun' daun> ①隐隐
 作痛 ②窝心, 憋气: စိတ်ထဲမှာ ~ ဖြစ်နေတယ်။ 心里很憋
 气。

အောင်တော့ ကဲ <aun' taun> 隐隐作痛

အောင်တော့ညံ့ညံ့တည်းတည်း ကဲဝ <aun' daun' nyi: di> = အောင့်
 တိုးအောင့်တော့

အောင့်သီးအောင့်သက် ကဲဝ <aun' dhi: aun' thet> = အောင့်
 သက်သက်

အောင့်သက်သက် ကဲဝ <aun' thet thet> ①隐隐作痛 ②一
 肚子窝囊气, 窝心, 憋气 ③不快, 快快不乐: ဒါတွေကိုမ
 သိရှိဘာ ~ ဖြစ်နေသည်။ 因为不了解这些, 所以心里不
 快。

အောင့်သက်အောင့်သက် ကဲဝ <aun' thet aun' thet> 不快, 心
 情不舒畅, 阴阳不乐, 快快地

အောင့်အောင့်ညံ့ညံ့စွဲ ကဲဝ <aun' aun' hnyit hnyit> 忍气吞
 声: လင်လောက်းသီးပါးနှင့်ပို့ပို့တော်မှတိ ~ ခံခဲ့ရသည်။ 她忍气吞
 声地受着丈夫的虐待。

အောင့်အည်း ကဲ <aun' i:> ①忍住, 抑制, 憋住, 克制: ဗဲ ~
 နိုင်တော့ပဲထဲပြောလိုက်တယ်။ 再也憋不住便说了出来。②
 厌烦, 憎恨, 嫌弃

အောင် I ကဲ <aun> ①胜利, 成功: ကျောက်ထိုးထားတာ ~
 ရွှေလား။ 种牛痘后, 发得好吗? ②战胜, 取胜, 克服: ရှိ
 သုကို ~ သည်။ 战胜了敌人。③丰收, (果实)硕大: ထော်
 တော် ~ တဲ့သရက်သီး 硕大的忙果 / ဓမ္မီး ~ သည်။ 水
 稻丰收。④考试及格, 毕业: စာမေးပွဲ ~ သည်။ 考试及
 格。II နဲ့ <aun> (声音)洪亮: အသံ ~ သည်။ 声音
 洪亮。III ပါ <aun> 表某动作达到之程度或结果, …
 …得……: ပြောလိုက်သော ~ ရှိကို။ 把蛇打到死为止。/ လူ
 တိုင်းသီး ~ လုပ်ရမယ်။ 做到人人皆知。

အောင်ကြောင်းပြာ ကဲ <aun gyaun: phya> (诗)胜利: စည်း
 လုံးညီညာ ~ ။ 团结一致得胜利。

အောင်ချား နဲ့ <aun gya> 象征胜利吉祥之地

အောင်ချက် နဲ့ <aun gyet> ①考试及格率. 升学率: ထဲ
 သို့လိုင်စာမေးပွဲမှာ ~ ကောင်းတဲ့အထက်တန်းကျောင်း 大学入
 学考试升学率高的十年制中学 ②(诗)胜利吉祥之地;
 首都

အောင်ချက်စာရင်း နဲ့ <aun gyet s-yin> 考试及格的名单

အောင်ချဉ် နဲ့ <aun gyi> (迷信)(经过念咒后)有防灾作
 用的线, 也称ငင်းလိုက်ချဉ်
 အောင်ခြင်းရွှေပါး နဲ့ <aun gyin: shit pa> 释迦牟尼排除外
 来干扰所取得的八次胜利

အောင် နဲ့ <aun sa> [英 ounce] ①盎司 ②1/12磅的金
 子重量 ③1/20品脱的容量

အောင်စာ နဲ့ <aun sa> 【动】午鶲, 白眉扇尾鶲 Rhipidura
 aureola burminica (The Burmese White-browed
 fantail flycatcher)

အောင်စာရင်း နဲ့ <aun z-yin> 考试及格的名单

အောင်ပို့ နဲ့ <aun si> 胜利鼓

အောင်ပို့အောင်မောင်း နဲ့ <aun si aun maun> 庆祝胜利
 的锣鼓

အောင်စိတ်မျှေး ကဲ <aun zeit mwei> 树立必胜的信心

အောင်ဆုံး နဲ့ <aun hsu> 优胜奖; 胜利, 成功

အောင်ဆို ကဲ <aun hso> 做媒

အောင်ဆိုတော် နဲ့ <aun hso daw> 媒人、

အောင်ဆန်းသူရိယာ နဲ့ <aun hsan: thu ri' ya> 缅政府过去
 授予军人的勋章

အောင်ဆောတူ အေ <aun z-y-tu> = အောင်ဆောတူ

အောင်ဆော်တူ အေ <aun zei y-tu> 祝您成功

အောင်ထမန်း နဲ့ <aun t-man> 媒人

အောင်ထားခွဲ့န်း နဲ့ <aun d-gun> 胜利的旗帜

အောင်ထားတူ နဲ့ <aun dout> 【动】褐色羽毛, 黄眼睛的一种
 小鸟, 常栖息在水草地

အောင်ထူး ကဲ <aun htu> 穿过防线(取得胜利)(一种缅甸
 游戏, 见ထူးသီးတမ်းကစား图)

အောင်နိုင် ကဲ <aun nain> 获胜, 取胜

အောင်ပါော် နဲ့ <aun ba lei> = အောင်ဘာလေ

အောင်ပန်း နဲ့ <aun ban> ①象征胜利、成功的花, 即 သူ
 ပြောန်း ②(迷信)与自己八字相合的表示吉祥的某种
 花 ③(喻)胜利果实, 成果

အောင်ပန်းဆင် ကဲ <aun ban: hsin> 得胜, 取胜, 获胜

အောင်ပန်းဆွဲ ကဲ <aun ban: hsut> 得胜, 获胜, 取胜

အောင်ပန်းထိုး နဲ့ <aun ban: no> 【植】一种植物, 可入药,
 叶有锯齿状边缘, 叶柄红褐色, 花香

အောင်ပန်းရ ကဲ <aun ban: ya> 得胜, 获胜, 取胜

အောင်ပြုံးထူး ကဲ <aun byan htu> = အောင်ထူး

အောင်ပွဲ့နဲ့ <aun bwe> ①胜利, 成就 ②盛会, 庆祝会

အောင်ပွဲကျင်း ကဲ <aun bwe: kyin> 庆祝胜利; 举行庆祝会

အောင်ပွဲ့ခဲ့ ကဲ <aun bwe: khan> ①庆祝胜利 ②取得胜
 利, 取得成就, 成功

အောင်ပွဲ့ခိုင်း ကဲ <aun bwe: khin> 庆祝胜利; 举行庆祝
 会